


According to the [Bangladesh Meteorological Department \(BMD\) warning message](#), the **low-pressure area over the Northwest Bay and adjoining North Odisha–West Bengal coast persists over the same area and is likely to intensify**. Under its influence, squally weather may affect the maritime ports, North Bay, and adjoining coastal areas of Bangladesh. Accordingly, **Local Cautionary Signal No. 3 (R)** remains in force for the maritime ports of **Chattogram, Cox's Bazar, Mongla, and Payra**. All fishing boats and trawlers operating in the North Bay have been advised to remain close to the coast and proceed with caution until further notice.


Under the influence of the active southwest monsoon, **heavy (44–88 mm/24 hours) to very heavy (>88 mm/24 hours) rainfall** is forecast across Bangladesh, including **Chattogram Division**, during the **48-hour period commencing at 06:00 hrs on 9 July 2026**. BMD warns that the continued rainfall may cause temporary waterlogging in urban areas and trigger landslides in the hilly areas of Chattogram Division, including the Rohingya refugee camps in Cox's Bazar.



The latest **BMD–RIMES five-day rainfall forecast (16–20 July 2026)**, rainfall is expected to increase significantly across Cox's Bazar District from **17 July onward**, following relatively light rainfall on 16 July. **Teknaf and Ukhiya remain the areas of greatest concern**, with **very heavy rainfall (≥ 88 mm/day)** forecast on multiple consecutive days. Teknaf is expected to receive **120 mm on 17 July, 96 mm on 18 July, 108 mm on 19 July, and 124 mm on 20 July**, while Ukhiya is forecast to receive **114 mm, 93 mm, 100 mm, and 117 mm**, respectively. Maheshkhali is also expected to experience heavy to very heavy rainfall, reaching **95 mm on 19 July**, while Ramu, Cox's Bazar Sadar, Kutubdia, Chakaria, and Pekua are generally forecast to receive light to moderate rainfall with occasional heavy spells. The forecast indicates a sustained period of intense rainfall across the southern part of the district, increasing the likelihood of **landslides, flash flooding, localized waterlogging, and disruptions to humanitarian operations**, particularly in the Rohingya refugee camps in **Ukhiya and Teknaf**, where heightened preparedness and close monitoring are strongly recommended. For more: <https://instant.rimes.int/alerts>

According to the [BMD Cox's Bazar Meteorological Office](#), cumulative rainfall recorded between **4 and 13 July 2026** reached **870 mm in Cox's Bazar Sadar, 705 mm in Teknaf, and 1,110 mm in Kutubdia**. During this period, Cox's Bazar Sadar received approximately **75%** of its average July rainfall, Teknaf received nearly **90%**, while Kutubdia exceeded its average monthly rainfall for July. BMD notes that July is typically the wettest month of the year in Bangladesh, with the active southwest monsoon, moisture influx from the Bay of Bengal, and the influence of **El Niño** contributing to the prolonged rainfall. Although rainfall has eased in recent days, the exceptionally high cumulative rainfall has left soils highly saturated, maintaining elevated risks of localized flooding, waterlogging, and landslides across Cox's Bazar District.


The **ECMWF medium-range and sub-seasonal forecasts** indicate that rainfall across Bangladesh, including the southeast region and Cox's Bazar, is expected to remain **above normal** during the week of **13–20 July 2026**, although overall rainfall intensity is expected to be lower than during the previous week.



Between **13 and 17 July**, rainfall over Cox's Bazar is forecast to remain mostly light to moderate, with localized heavier rainfall possible over **Teknaf** and adjacent coastal areas. The sub-seasonal outlook further indicates **above-normal rainfall across most parts of Bangladesh during Weeks 1 (13–20 July) and 2 (20–27 July)**, with above-normal rainfall continuing across much of the country during **Week 3 (27 July–3 August)**, except for parts of southern and southeastern Bangladesh, before returning closer to climatological conditions during **Week 4 (3–10 August)**.

The anticipated increase in rainfall intensity during the coming days at places in Cox's Bazar, the combination of saturated soils and the forecast resurgence of heavy rainfall later this week means that the **Rohingya refugee camps remain at elevated risk of localized flash flooding, waterlogging, landslides, and temporary disruption of access roads and humanitarian operations**, particularly in low-lying areas and on unstable slopes.


Based on the latest evidence-based risk assessments and the recent [FAO Landslide Inventory Report](#), the highest-priority landslide hotspots include **Camps 3, 7, 8, 8W, 9, 10, 11, 12, 13, 14, 16, 18, 19, 20, and 20 Extension**, together with additional high-risk locations in **Camps 1E, 1W, 2E, 26, and Kutupalong Registered Camp (KRC)**, where repeated slope failures have been recorded. Detailed block-level landslide risk information is available [\[here\]](#)



Please see the enlarged view [here](#)

Similarly, flood and waterlogging preparedness should be prioritized in **Camps 1W, 3, 20, and 20 Extension**, with additional attention to **Camps 4, 8W, 18, 19, 22, 26, and 27**, as well as other low-lying locations across the refugee settlements. Detailed block-wise flood risk classifications is available [\[here\]](#).

For harmonized preparedness messages, the RCP advises consistently using the [Guidebook for Multi-Hazard Risk Communication and Community Engagement in Camp Settlement](#) approved by the RRRC. This guidebook is being widely disseminated as a reference for EPR messages in the Rohingya Refugee Camps. Below are the excerpts on landslide and flood preparedness and response messaging for dissemination.



RCP Advisory:

Given the high vulnerability of the Rohingya refugee camps and the forecast of continued heavy rainfall, the RCP advises All Sectors, EPR Working Group members, and humanitarian partners are advised to maintain a heightened level of preparedness, particularly in Teknaf and Ukhiya, where the risk of landslides, localized flooding, and waterlogging remains elevated due to continued saturated ground conditions. Partners are encouraged to implement preparedness and mitigation measures in line with the [Landslide Risk Prevention and Mitigation Measures Strategy and Action Plan for the Rohingya Camps](#).

Partners should continue to closely monitor official weather advisories, disseminate timely and accessible early warning messages, inspect shelters and critical infrastructure, maintain and clear drainage systems ([see the Block-wise Flood Risk Classification Database and Flood Vulnerability Maps](#)), closely monitor high-risk slopes ([see the Landslide Risk Classification By Block-wise Database and Evidence-based Landslide Risk Map](#)), and prepare for temporary relocation to designated **Emergency Communal Relocation Centres (ECRCs)** where necessary ([see the Camp-wise ECRC Maps and ECRC Inventory](#)).

All preparedness and response activities should be implemented in close coordination with the **Refugee Relief and Repatriation Commissioner (RRRC), Camp-in-Charge (CiC) Offices, Sector Lead Agencies, Camp Disaster Management Committees (CDMCs), Site Management partners, and other relevant government authorities** to ensure timely, coordinated, and effective humanitarian action should weather conditions deteriorate further.

To ensure consistent and harmonized risk communication, the RCP also recommends that all partners use the [RRRC-approved Guidebook for Multi-Hazard Risk Communication and Community Engagement in Camp Settlements](#) when developing and disseminating preparedness and early warning messages. The guidebook serves as the common reference for emergency preparedness and response messaging across the Rohingya refugee camps.

Recommended Landslide Preparedness and Response Messages

Landslide Preparedness

Stay away from vulnerable and steep hill slopes which are more prone to landslides.	Do not build any structure, including shelters, on steep hills or slopes.	Do not dig at the base of a slope, it will lead to landslides.
Do not cut trees and remove vegetation on slopes as they help to hold the soil in place.	If your shelter is at landslide risk area, take shelter in a safe place with your family members when it rains heavily.	Remain vigilant about the signs that there might be a landslide, which include: Appearance and growth of large cracks in hillsides Appearance of cracks on the floor of your shelter Partial collapse of shelters or a shelter leaning down Trees, bamboo poles and latrines at odd angles.
Do not allow children to play on hills, on or below hill slopes.	Relocate Extremely Vulnerable Individuals (EVIs) if there is imminent danger of a landslide.	If you must relocate following a landslide - Take your emergency papers, drinking water and some dry food. Keep your family together. Don't return to your shelter unless Site Management declares it safe.
If you see any sign of landslide – Move to a safe place, Inform Site Management staff, volunteers, or other officials in the camps.		

မြေပြိုမှု ကြိုတင်ပြင်ဆင်မှု

မြေပြိုမှုရှိခြင်းခံနိုင်ရည်ရှိသော မတ်စောက်သော တောင်စောင်းများနှင့် ဝေးဝေးနေပါ။	မတ်စောက်သောတောင်ကုန်းများ သို့မဟုတ် တောင်စောင်းများတွင် အမိုးအကာများ အပါအဝင် မည်သည့်အဆောက်အအုံကိုမျှ မဆောက်ပါနှင့်။	ဆင်ခြေလျော့ခြေရင်၌ မတူ့ပါနှင့်၊ မြေပြိုခြင်းသို့ ဦးတည်စေမည်။
မြေခီလွှာကို ထိန်းထားနိုင်သောကြောင့် တောင်စောင်းများတွင် သစ်ပင်များနှင့် အသီးအရွက်များကို ခုတ်လှဲခြင်း၊ တူးခြင်းမပြုပါနှင့်။	သင့်အမိုးအကာသည် မြေပြိုမှုအန္တရာယ်ရှိသော နေရာတွင်ရှိနေပါက မိုးသည်းစွာရွာသွန်းသော အခါတွင် သင့်မိသားစုဝင်များနှင့်အတူ ဘေးကင်းသောနေရာတွင် ရှိလုံနေထိုင်ပါ။	မြေပြိုမှုဖြစ်နိုင်သည့် လက္ခဏာများနှင့်ပတ်သက်၍ သတိထားပါ။ ထိုအထဲတွင်- - တောင်စောင်းများတွင် ကြိုးမားသော အက်ကြွင်းများနှင့် ကြိုးထွားမှုပုံစံ - သင့်အမိုးအကာ၏ကြမ်းပြင်ပေါ်တွင်အက်ကွဲကြောင်းပုံသဏ္ဌာန် - အမိုးအကာများ တစ်စိတ်တစ်ပိုင်း ပြိုကျခြင်း သို့မဟုတ် အမိုးအကာ ပြိုကျခြင်း။ - သစ်ပင်များ ဝါးတိုင်းများနှင့် ယင်လုံအိမ်သာများကို တောင်ချိုးများတွင် တွေ့ရသည်။
ကလေးများအား တောင်ကုန်း၊ တောင်စောင်းများတွင် သို့မဟုတ် တောင်စောင်းများတွင် ကစားခွင့်မပြုပါနှင့်။	မြေပြိုမှုအန္တရာယ်ရှိလာပါက အလွန်အမင်းထိခိုက်လွယ်သောပုဂ္ဂိုလ်များ (EVIs) ကို နေရာရွှေ့ပြောင်းပါ။	အပြတ်အသတ်အောက်ပါ နေရာပြောင်းရွှေ့မည်ဆိုပါက- - အရေးပေါ်စောင့်ရှောက်မှုများ၊ သောက်ရေနှင့် အစားအစာအခြောက်များ ယူဆောင်သွားပါ။ - သင့်မိသားစုကို အတူတကွထားပါ။ - Site Management က ဘေးကင်းကြောင်း မကြေငြာပါက သင့်ရဲ့လုံရာသို့ မပြန်ပါနှင့်။
မြေပြိုမှု လက္ခဏာ တစ်ခုခု တွေ့ပါက- - ဘေးကင်းသော အရပ်သို့ ပြောင်းရွှေ့ခြင်း၊ - Site Management ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း သို့မဟုတ် ခန့်မှန်းမှုရှိ အခြားအရာရှိများအား အသိပေးပါ။		

Landslide Response

If there has been a landslide, call people for help.	When the rescue team arrive, try to tell them the number of people buried during landslide.	If there has been a landslide, and you are helping people trapped in the debris, always approach from the side of the slope.
First Aid trained volunteers can provide First Aid to rescued/injured.	Take the rescued/injured people immediately to nearest health post.	

မြေပြိုမှု တုံ့ပြန်မှု

မြေပြိုမှုဖြစ်လျှင် လူများကို အကူအညီတောင်းပါ။	ကယ်ဆယ်ရေးအဖွဲ့ရောက်လာသောအခါ မြေပြိုမှုအတွင်း ဖြူပုံနံ့ထူးသည့် လူအရေအတွက်ကို ၎င်းတို့အား ပြောပြပါ။	မြေပြိုမှုကြီး အပျက်အစီးတွေထဲ ဝိတ်မိနေသူတွေကို ကူညီပေးနေတယ်ဆိုရင် တောင်စောင်းကနေ အမြဲခွာကွာပါ။
ရှေ့ဦးသူနာပြုသင်တန်းပေးထားသော စေတနာ့ဝန်ထမ်းများသည် ကယ်ဆယ်/ဒဏ်ရာရသူများကို ရှေ့ဦးသူနာပြုဗုဒ္ဓည်း ပံ့ပိုးပေးနိုင်ပါသည်။	ကယ်ဆယ်/ဒဏ်ရာရသူများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းခေါ်ဆောင်ပါ။	



Recommended Flooding Preparedness and Response Messages

Flood Preparedness

Make sure you and your family (including children) know how to ensure their safety if you find yourselves in flood water.	Keep preparation for the person with disabilities and older person at your family, i.e. urinary pot, convenient food for older people, medicine, and other necessary important lifesaving things for them.	Store important items like FCN/RCN/MOHA card, medicine, candles, matches, soap, clean clothes, and water purification tablets in a dry place during heavy rain period.
Keep all drainage and waterways clear and don't block with anything.	Flood water is unclean, unsafe, and unhygienic. Do not drink and use, or swim in flood water.	Drinking water may get contaminated during a flood. Store safe drinking water in a clean container and cover it. Before using, always treat this water with Aqua tabs or chlorine or by boiling it so that it is safe to drink. You can also collect rainwa-
If your path is blocked by flood water, find an alternate way.	If your shelter is not safe during a flood, take shelter at a safe place. Ensure that children know where safe places are to avoid family separation.	

Don't take shelter near steep slopes of hills, flooding may also lead to landslides.	Never walk into flood water; the water may be deeper than you think. Beware of flowing water, this can sweep you off your feet and it may contain dangerous debris.	Keep children close to you during a flood – ensure supervision of children at all times during a flood and do not let them go out and play.
If you see a snake in flood water, back away from it slowly and do not touch it.	Stay away from dangling or loose wires and electrical sockets. Unplug any electrical systems including solar.	

ရေဘေးကြိုတင်ပြင်ဆင်မှု

သင် နှင့် သင်၏ မိဘာစု (ကလေးများ အပါအဝင်) သည် ရေကြီးမှုနှင့် ကြုံတွေ့လာရပါက မိမိတို့ ဘေးကင်းလုံခြုံရေးကြောင်း သေချာအောင် မည်သို့ စောင့်ရှောက်ရမည်ကို သိရှိစေရန် လုပ်ဆောင်ပါ။	သင်၏ မိဘာစုအတွင်းရှိ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ပြင်ဆင်ပါ။ ဆိုလိုသည်မှာ ဆီအိုး၊ သက်ကြီးရွယ်အိုများအတွက် အဆင်ပြေလွယ်ကူသော အစားအသောက်၊ အဆေးဝါးနှင့် ငွေကို အသက်ရှင်မှုအတွက် မရှိမဖြစ်အရေးကြီးသော အခြားပစ္စည်းများကို ကြိုတင်ပြင်ဆင်ပါ။	မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် အရေးကြီးပစ္စည်းများဖြစ်သည့် FCN/RCN/MOHA ကတ်၊ အဆေးဝါး၊ ဖုန်းအင်္ကျီ၊ ဖုန်း၊ ဆပ်ပြာ၊ သန့်ရှင်းရေးဆေး၊ အဝတ်အစားများ၊ ရေသန့်စေဆေး၊ ပြားများကို ပြောက်ပွဲသို့နေရာတွင် သိမ်းဆည်းပါ။
ရေတွက်ပြောင်းနှင့် ရေထွက်ပေါက်အားလုံးကို သန့်ရှင်းအောင်ထား၍ မည်သည့်အရာမျှ ဝိတ်ဆို့မနေအောင် ဆောင်ရွက်ပါ။	ရေကြီးသည့်နေ့သည် မသန့်ရှင်း၊ ဘေးကင်းသည့်အပြင် ကျန်းမာရေးနှင့် မညီညွတ်ပါ။ ရေကြီးသည့်နေ့ကို ဘေးကင်းသို့မဟုတ် သို့မဟုတ် ငွေအတွင်း ရေကူးခြင်း မပြုလုပ်ပါနှင့်။	ရေကြီးစဉ်တွင် ဘေးကင်းသုံးစွဲမှုများသည် ညစ်ညမ်းနိုင်ပါသည်။ ဘေးကင်းသည့် သုံးစွဲမှုကို သန့်ရှင်းသောအတွင်း သို့မဟုတ် ချိုးချက်အားဖြင့် အသုံးပြုပါ။ ရေသန့်စေဆေး (Aqua tabs) သို့မဟုတ် ကလိုရင်းဖြင့် သို့မဟုတ် ကြိုးချက်ဖြင့် ဖြင့် အမြဲသန့်စင်၍ ဘေးကင်းသုံးစွဲမှု ဘေးကင်းသုံးစွဲမှု ရန် ဆောင်ရွက်ပါ။ မိုးရေကို စုဆောင်း၍လည်း အသုံးပြုနိုင်ပါသည်။
သင်သွားရလမ်းကြောင်းသည် ရေကြီးနေပါက အခြားလမ်းကို ရွာစေပါ။		

ရေကြီးမှုသည် ပြုပြင်မှုများကို ဖြစ်စေနိုင်သဖြင့် စတင်ကျန်းမာရေး မစာစောက်သော ဆင်ခြေလျှော့များအစုံတွင် မရှိလှပါနှင့်။	ရေကြီးနေသည့်နေ့တွင် ဘယ်တော့မှ လမ်းမလျှောက်ပါနှင့်။ ရေသည် သင်ထင်ထားသည့်ထက် ပို၍ နက်ရှိုင်းပါသည်။ စီးဆင်းနေသည့် ရေကို သတိပြုပါ။ ငွေသည် သင်၏ မြေတောက်ကို စိုက်လှုံလေ့ရှိနေသော်လည်း ရေအတွင်း အန္တရာယ်ရှိသည့် အမှက်သရိုက်များ ပါဝင်နိုင်ပါသည်။	ရေကြီးနေစဉ် ကလေးငယ်များကို သင်အနီးတွင်ထားပါ။ - ရေကြီးနေစဉ် ကလေးငယ်များကို အချိန်တိုင်း သေချာစွာ စောင့်ကြည့်ပြီး ငွေတို့ကို အပြင်ထွက်ခွင့်နှင့် ကစားခွင့် မပေးပါနှင့်။
ရေကြီးနေသည့်ရေတွင်း မြေထွေပါက ငွေထိမှ ဖြောင့်လွန်းစွာ ရှောင်ကွင်းသွားပါ။ မတ်ပါနှင့်။	တုံ့လောင်းကျနေသော၊ လျော့တိလျော့မြစ်နေသော ဝါယာကြိုးများ လျှပ်စစ်စီးတိုပေါက်များ၏ အဝေးတွင် နေပါ။ ဆိုလာအပါအဝင် မည်သည့် လျှပ်စစ်စနစ်ကိုမဆို ကြိုတင်ထားပါ။	

Flood Response

If someone else is in trouble, immediately call for help from a trained DMU/SUV and do not put yourself in danger.

ရေဘေးတုံ့ပြန်မှု

အခြားတစ်စုံတစ်ဦး အန္တရာယ်ကြုံတွေ့နေပါက လေ့ကျင့်သင်ကြားထားသည့် DMU/SUV တစ်ဦးကို ချက်ချင်းခေါ်၍ အကူအညီတောင်းပါ။ မိမိကိုယ်ကို အန္တရာယ် မဖြစ်ပါစေနှင့်။

